

ဘယ်လ်တီမိုး ကောင်တီ အစိုးရကျောင်းများ
မူလတန်းကျောင်း မက်ဂနက် အစီအစဉ်များ

ဘီစီအက်စ် မက်ဂနက် အစီအစဉ် ၏ ဝက်ဘ်ဆိုက်စ် (tinyurl.com/BCPSMagnet) မှ လျှောက်ထားပါ



DALE
BOWER
PHS&CFA

လျှောက်လွှာပိတ်ချိန်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ သောကြာနေ့

လျှောက်လွှာအားလုံးကို အထက်ပါရက်စွဲမတိုင်မီ လျှောက်ထားရပါမည်။

မက်ဂနက် အစီအစဉ်များ ဝက်ဘ်ဆိုက်စ် (tinyurl.com/BCPSMagnet) တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ နေ့လည် ၁၂ နာရီ မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ နေ့လည် ၁ နာရီ အထိ လျှောက်လွှာတင်နိုင်ပါသည်။



အွန်လိုင်းမှ လျှောက်ထားရန် သို့မဟုတ် အက်ပလီကေးရှင်းကိုဒေါင်းလုပ်ဒီလုပ်ရန် ဤနေရာကို စတန်ဖတ်ပါ။

ဤလက်ကမ်းစာစောင်အား လျှောက်ထားမှု လုပ်ငန်းစဉ်တွင် ကိုးကားရန်အတွက် ဆောင်ထားပါ။



လျှောက်လွှာမဖြည့်မီ ဤ လက်ကမ်းစာစောင်ပါ အချက်အလက်အားလုံးကို သေချာစွာ ဖတ်ပါ။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်၊ နေ့လည် ၁ နာရီ မတိုင်မီအထိ အွန်လိုင်းမှ လျှောက်ထားနိုင်ပါသည်။

မေးလေ့မေးထရှိသော မေးခွန်းများ

မက်ဂနက် အစီအစဉ်များ ဆိုသည်မှာ အဘယ်နည်း။
မက်ဂနက် အစီအစဉ်များသည် မက်ဂနက် လျှောက်ထားမှု လုပ်ငန်းစဉ်တောက်လျှောက်တွင် ဆန်းစစ်ရမည့် အကြောင်းအရာ-အာရုံစိုက်ထားသော အစီအစဉ်များ ဖြစ်ပါသည်။
ယင်းအစီအစဉ်များက စိတ်ဝင်စားမှု၊ စီစဉ် နှင့် အလားအလာမတူသော ကျောင်းသားများကို အတွေ့အကြုံရစေပြီး သီးခြားရွေးချယ်မှုများ ပြုလုပ်စေနိုင်ပါသည်။မက်ဂနက်အစီအစဉ်များအားလုံးသည် ဘယ်လ်တီမိုး ကောင်တီ အစိုးရကျောင်းများ အတန်းတင်ခြင်း နှင့် ကျောင်းပြောင်းခြင်းများအတွက် လိုအပ်ချက်များနှင့် ကိုက်ညီပါသည်။

မူလတန်းကျောင်း မက်ဂနက် အစီအစဉ်ကို မည်သူလျှောက်ထားနိုင်ပါသနည်း။
ဘယ်လ်တီမိုးကောင်တီ အစိုးရ မူလတန်းကျောင်း တက်ခွင့်ရှိသော ကျောင်းသားတိုင်း လျှောက်ထားနိုင်ပါသည်။ *ပင်ခွင့် အတန်း-အဆင့် ကန့်သတ်ချက်များကို သတိပြုပါ။ (စာမျက်နှာ ၃ တွင်ကြည့်ပါ။)*
အိမ်ရာမဲ့များလည်း အခြားကျောင်းသားများနည်းတူ မက်ဂနက်အစီအစဉ်ကို လျှောက်ထားခွင့်ရှိပါသည်။

လျှောက်လွှာထဲတွင် မက်ဂနက်အစီအစဉ် တစ်ခုထက် ပိုရွေးနိုင်ပါသလား။
လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူတစ်ယောက်လျှင် တစ်စောင်သာ လျှောက်ထားပါ။ လျှောက်လွှာထဲတွင် မက်ဂနက်အစီအစဉ် သုံး (၃) ခု ရွေးနိုင်ပါသည်။ သေချာစွာ အမှတ်ခြစ် ရွေးချယ်ပါ။ *ပင်ခွင့် အတန်း-အဆင့် ကန့်သတ်ချက်များကို သတိပြုပါ။ (စာမျက်နှာ ၃ တွင်ကြည့်ပါ။)*

လျှောက်လွှာကို ဖက်စ် သို့မဟုတ် အီးမေးလ်ဖြင့် ပို့နိုင်ပါသလား။
မရပါ။ လျှောက်ထားမှုကို မက်ဂနက် အွန်လိုင်းလျှောက်ထားစနစ် မှတစ်ဆင့် သို့မဟုတ် ယူ.အက်စ်.မေးလ် သို့မဟုတ် အခြားအတည်ပြုစာတိုက်မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် **ညနေ ၁ နာရီ** တွင် လျှောက်ထားပြီး ဖြစ်ရပါမည်။

လျှောက်လွှာကို လက်ခံရရှိမရှိ ကျွန်ုပ်မည်သို့ သိနိုင်ပါသနည်း။
အွန်လိုင်းမှ လျှောက်ထားသူများသည် အီးမေးလ်မှ လက်ခံရရှိစာ ရရှိပါမည်။ စာတိုက်မှ ပေးပို့သော လျှောက်လွှာများအတွက် **အတည်ပြုထားသည့် စာတိုက် မှပေးပို့ရန် နှင့် လက်ခံပြေစာကို တောင်းယူထားရန်** အကြံပြုအပ်ပါသည်။

ပေးပို့လိုက်သော လျှောက်လွှာသည် ပိတ်ချိန်ကျော်မှ ရောက်လျှင် သို့မဟုတ် လုံးဝမရောက်လျှင် ဘာဆက်ဖြစ်မည်နည်း။
အချိန်မီရောက်ကြောင်း သက်သေ (ဥပမာ အတည်ပြုထားသော စာတိုက်ပြေစာ) မရှိပါက လျှောက်လွှာများကို စဉ်းစားမည်မဟုတ်ပါ။ ပိတ်ရက်ဖြစ်သော ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မတိုင်မီ စာပို့တံဆိပ်ခေါင်းရက်စွဲ မပါသည့် လျှောက်လွှာများလည်း ပါသည်။

ရွေးချယ်ထားသော အစီအစဉ်(များ)ကို ပြောင်းလဲရပါသလား။
မည်သည့် အစီအစဉ်ပြောင်းလဲမှု(များ)ကိုမဆို အွန်လိုင်းမှ ၁ နာရီမတိုင်မီ သို့မဟုတ် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မတိုင်မီ စာတိုက်တံဆိပ်ခေါင်း ရက်စွဲထုတ်ပြီးသော လျှောက်လွှာများကို တင်ပြပြီး ဖြစ်ရပါမည်။

လက်ရှိတွင် မူလတန်းကျောင်း မက်ဂနက် အစီအစဉ်၏ စောင့်ဆိုင်းစာရင်းတွင် ပါနေပါက ထပ်လျှောက်ရမည်လား။
၂၀၁၉-၂၀၂၀ ၏ စောင့်ဆိုင်းစာရင်းတွင် ပါသူများအပါအဝင် ၂၀၂၀-၂၀၂၁ စာသင်နှစ်၏ မက်ဂနက်အစီအစဉ်တွင် တက်ရောက်လိုသော ကျောင်းသားများအားလုံး လျှောက်ထားရပါမည်။ *ပင်ခွင့် အတန်း-အဆင့် ကန့်သတ်ချက်များကို သတိပြုပါ။ (စာမျက်နှာ ၃ တွင်ကြည့်ပါ။)*

မူလတန်းကျောင်း မက်ဂနက်အစီအစဉ်တွင် တက်နေသော ကျောင်းသားများ၏ မောင်နှမများအတွက် ဦးစားပေးပြီး နေရာပေးမည်လား။
မောင်နှမ ဦးစားပေးခြင်းသည် **လက်ရှိတွင် အလားတူ မက်ဂနက်အစီအစဉ်** တွင် တက်ရောက်နေသော အကြီးရိုးပြီး ယင်း မက်ဂနက်အစီအစဉ်တွင် **ဆက်လက်တက်ရောက်မည့် မူကြိုအား အငယ်က လျှောက်ထားရာတွင်သာ အကျိုးပိုင်သည်။** *(အသေးစိတ်ကို ဤလက်ကမ်းစာစောင်၏ စာမျက်နှာ ၅ တွင် ကြည့်ပါ။)*
ယင်းသို့မဟုတ်ပါက လျှောက်ထားမှုအားလုံးကို သီးခြားစီ စဉ်းစားမည်ဖြစ်ပြီး တူညီသော မက်ဂနက်အစီအစဉ် (များ) အား လျှောက်ထားခြင်းအတွက် ဦးစားပေး စဉ်းစားမည် မဟုတ်ပါ။

မက်ဂနက် ဆန်းစစ်မှု ရှိမည်လား။
မူလတန်း လျှောက်ထားသူများအတွက် မက်ဂနက် ဆန်းစစ်မှုများ မရှိပါ။ လျှောက်ထားသူသည် လျှောက်ထားချိန်တွင် ဘယ်လ်တီမိုး ကောင်တီ အစိုးရ မူလတန်းကျောင်းတွင် တက်ရောက်ခွင့်ရှိသူ ဖြစ်ရပါမည်။

ကျောင်းသားများကို မည်သည့်အချက်ပေါ် အခြေခံပြီး ရွေးချယ်ပါသနည်း။
လွတ်သောနေရာများကို ဦးစားပေးရွေးချယ်မှုဖြင့် ရွေးချယ်ပါသည်။
ကျန်ရှိသောနေရာများ နှင့် စောင့်ဆိုင်းစာရင်းများကို ကျန်းမာရေးဆိုင်ရာနှင့် ရွေးချယ်ပါသည်။ *(ကျောင်းအုပ်ကြီး၏စည်းကမ်း ၆၄၀၀။ မက်ဂနက်အစီအစဉ်၏ အခြားအချက်များ ကိုကြည့်ပါ။)*

အစီအစဉ်ပင်ခွင့်အခြေအနေကို မည်သည့်အချိန်တွင် မည်သို့ သိနိုင်မည်နည်း။
ပင်ခွင့်အခြေအနေအား မိဘများထံ အီးမေးလ်ဖြင့် အသိပေးပါမည်။ ထို့အပြင် မက်ဂနက် ရုံးဖွဲ့တံဆိပ်စာများကို ၂၀၂၀ ဖေဖော်ဝါရီလ ၆ ရက်မတိုင်မီ ပေးပို့ပါမည်။ *(အခါအားလျော်စွာ ရက်စွဲပြောင်းလဲနိုင်ပါသည်။)*

လျှောက်ထားရန် အချက်အလက်
မူလတန်းကျောင်း မက်ဂနက် အစီအစဉ်များကို အွန်လိုင်းမှ လျှောက်ထားခြင်းကို မက်ဂနက် အစီအစဉ်၏ ပတ်ဘ်ဆိုက်ဒ် (tinyurl.com/BCPSMagnet) တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ မွန်းတည့် ၁၂ နာရီမှ စတင်ပြုလုပ်နိုင်ပါသည်။ လျှောက်ထားမှုများကို **၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်** ရက်စွဲပါစာ သို့မဟုတ် အွန်လိုင်းမှ ယင်းနေ့ ညနေ ၁ နာရီတွင် တင်ပြပြီး ဖြစ်ရပါမည်။
မက်ဂနက်ပင်ခွင့်ကို ကျောင်းအုပ်ကြီး၏စည်းကမ်း ၆၄၀၀ ။ မက်ဂနက် အစီအစဉ်များ အတိုင်း ပြုလုပ်ပါသည်။ မိဘများသည် ကျောင်းအုပ်ကြီး၏ စည်းကမ်း ၆၄၀၀ ကို ဖတ်ရန် နှင့် လျှောက်လွှာအားလုံးကို စနစ်တကျ ပြင်ဆင်ရန် အကြံပြုပါသည်။ လျှောက်လွှာမတင်မီ ကျောင်းသားနှင့် မိဘများအား စိတ်ဝင်စားသည့် မက်ဂနက် ပြုစု နှင့် မက်ဂနက် အခမ်းအနားများကို တက်ရောက်စေလိုပါသည်။
၂၀၂၀-၂၀၂၁ စာသင်နှစ်တွင် ဘယ်လ်တီမိုးကောင်တီ အစိုးရ မူလတန်းကျောင်း တက်ခွင့်ရှိသော ကျောင်းသားများအား ဗဟိုထိန်းချုပ် ကျန်းမာရေးဆိုင်ရာ ပင်ခွင့်ပြုပါသည်။
၂၀၂၀-၂၀၂၁ စာသင်နှစ် မူကြို ကျောင်းပင်ခွင့် အသက်မီသော လျှောက်ထားသူများသူ စောစောပင်ခွင့်အတွက် အရည်အချင်းပြည့်မီရပါမည်။ မက်ဂနက်လျှောက်လွှာနှင့်အတူ မူကြိုစောစောတက်ရန် စစ်ဆေးမှု တောင်းဆိုစာပို့ကြိုက်လည်း ထည့်ပေးရပါမည်။ *(ပိုမိုသိရှိရန် ဤလက်ကမ်းစာစောင်၏ စာမျက်နှာ ၅ ကိုကြည့်ပါ။)*
လျှောက်ထားသူတစ်ယောက်လျှင် တစ်စောင်သာ လျှောက်ထားပါ။ လျှောက်လွှာထဲတွင် မက်ဂနက်အစီအစဉ် သုံး (၃) ခု ရွေးနိုင်ပါသည်။ သေချာစွာ အမှတ်ခြစ် ရွေးချယ်ပါ။ *ပင်ခွင့် အတန်း-အဆင့် ကန့်သတ်ချက်များကို သတိပြုပါ။ (စာမျက်နှာ ၃ တွင်ကြည့်ပါ။)*
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် မတိုင်မီ လျှောက်ထားရပါမည်။
စာတိုက်မှ ပေးပို့မည်ဆိုပါက အတည်ပြုသော စာတိုက်သုံးရန် အကြံပြုအပ်ပါသည်။ ဖက်စ် သို့မဟုတ် အီးမေးလ် ဖြင့်ပို့သော လျှောက်လွှာများကို မစဉ်းစားပါ။

အထူးပညာရေး နှင့် အပိုင်း ၅၅၀၄ အသုံးပြုသော ကျောင်းသားများအတွက် မက်ဂနက်အစီအစဉ်ရှိသော ကျောင်းတိုင်းတွင် အထောက်အပံ့ ပန်ဆောင်မှုများ ရှိပါသည်။

လျှောက်လွှာများကို အွန်လိုင်းတွင် ပိတ်ရက်၏ ညနေ ၁ နာရီ သို့မဟုတ် အောက်ပါလိပ်စာသို့
မူလတန်းကျောင်း မက်ဂနက် လျှောက်လွှာ ဘယ်လ်တီမိုး ကောင်တီ အစိုးရကျောင်းများ
105 ဒဗလူး၊ ရျက်စပိတ်စ် အိမ်ရာဝင်း
တော်ဆန်၊ အိမ်ဒီ ၂၀၂၀၄
သတ်မှတ်လျှောက်လွှာပိတ်ရက်ဖြစ်သော ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် မတိုင်မီ ရက်စွဲထုတ်ပြီး ပေးပို့ တင်ပြရပါမည်။

အစီအစဉ် (များ) ပြောင်းလဲမှု များကို အွန်လိုင်းတွင် ပိတ်ရက် ၏ ညနေ ၁ နာရီ သို့မဟုတ် ပြင်ဆင်လျှောက်လွှာ ကို လျှောက်လွှာပိတ်ရက်ဖြစ်သော ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် မတိုင်မီ ရက်စွဲထုတ်ပြီးသော စာ တင်ပြခြင်း ဖြင့် ပြုလုပ်နိုင်ပါသည်။



သင့်ကလေး စိတ်ပါဝင်စားသော မက်ဂနက် အစီအစဉ်(များ) ကို ဖော်ထုတ်နိုင်ရန် အောက်ပါ အစီအစဉ်အကြောင်း ရှင်းလင်းချက်များကို ဖတ်ပါ။

မူလတန်းကျောင်း မက်ဂနက် အစီအစဉ်များအတွက် ဝင်ခွင့်ဆန်းစစ်မှုများ မရှိပါ။ ဘယ်လ်တီမိုးကောင်တီ မူလတန်းကျောင်းတက်ခွင့်ရှိသည့် လျှောက်ထားသူများအား ဗဟို ကျန်းမဲနိုက်ပြီး ဝင်ခွင့် ပေးမည် ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ လေ့လာမှု

ဝဲလ်ဝစ် အပြည်ပြည်ဆိုင်ရာ ကျောင်း
 ပိုက်စ်စီလီ ၂၁၂၀၈
 ကော - ၂ အတန်းသားများအတွက် လျှောက်လွှာလက်ခံပါသည်
 ဝက်ဘ်ဆိုက် မူလတန်းကျောင်း
 ဝေါင်း အတိတ် ၂၁၂၀၇
 ကော - ၂ အတန်းသားများအတွက် လျှောက်လွှာလက်ခံပါသည်

ကျောင်းသားများအား ကမ္ဘာကြီးအတွင်း ဖြစ်ပျက်နေသမျှကို ကိုယ်တိုင်သိရှိနားလည်စေပြီး မိမိကိုယ်ကိုယ်သင်ယူနိုင်စေသည့် သင်ကြားမှုများ၊ မေးခွန်းမေးခြင်းအခြေပြုစနစ်ဖြင့် ၂၁ ရာစု စွမ်းဆောင်နိုင်မှုများကို ဖွံ့ဖြိုးစေမည့် အစီအစဉ် ဖြစ်ပါသည်။ ကျောင်းသားများသည် ဘာသာစကား အနုပညာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုလေ့လာမှု၊ အနုပညာ နှင့် တစ်ကိုယ်ရေ၊ လူမှုရေးရာ နှင့် ကြံ့ခိုင်ရေး ပညာရေးများကို သင်ကြားရမည် ဖြစ်ပါသည်။ အဆင့်တိုင်းရှိ အကြောင်းအရာများတွင် *ငါတို့ဘယ်သူလဲ*၊ *ငါတို့ဘယ်အချိန် နဲ့ ဘယ်နေရာမှာရှိနေတာလဲ*၊ *ကိုယ့်ဘာသာကို ဘယ်လို ထုတ်ဖော်မလဲ*၊ *ကမ္ဘာကြီးဘယ်လိုအလုပ်လုပ်သလဲ*၊ *ကိုယ့်ဘာသာကို ဘယ်လို စုစည်းမလဲ* နှင့် *ကမ္ဘာကြီးကို ဘယ်လိုမျှအသုံးစွဲမလဲ* စသည်တို့ကို ဆွေးနွေးကြမှာ ဖြစ်ပါသည်။ ကျောင်းသားများသည် ကမ္ဘာကြီးထဲရှိ မိမိကိုယ်ပိုင်နေရာကို သိရှိနားလည်ပြီး ဒေသဆိုင်ရာ နှင့် ကမ္ဘာ့အဝှမ်း လှုပ်ရှားမှုအခြေပြုစံကိန်းများတွင် ပါဝင်လုပ်ဆောင်ကြရမှာ ဖြစ်ပါသည်။ ကျောင်းသားများသည် မတူကွဲပြားသော ယဉ်ကျေးမှုများအကြောင်း ပိုမိုသိရှိလာမှာ ဖြစ်ပြီး ကမ္ဘာလုံးအတွေးအခေါ် နှင့် အပြည်ပြည်ဆိုင်ရာ သဘောထားများ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါသည်။

အက်စ်.တီ.အီး.အေ.အမ်

ချက်တိုက် ကျောင်း
 ရက်စက်စတာတောင်း ၂၁၁၃၆
 ကော - ၂ အတန်းသားများအတွက် လျှောက်လွှာလက်ခံပါသည်
 စရွမ်းဝဲလ် စီလီ မက်ဂနက် မူလတန်းကျောင်း
 တော်ဆန် ၂၁၂၀၆
 ကော - ၂ အတန်းသားများအတွက် လျှောက်လွှာလက်ခံပါသည်

ကျောင်းသားများသည် အက်စ်.တီ.အီး.အေ.အမ် (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ အနုပညာ နှင့် သင်္ချာ) နှင့် ကွန်ပျူတာ သိပ္ပံ နှင့် ဘီစီအက်စ်၏ သင်ရိုးညွှန်းတမ်း ပူးပေါင်းထားသော လေ့လာရေးအစီအစဉ်များဖြင့် ဆက်ဆံရေးပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ ချက်ကျလက်ကျတွေးတောနိုင်စွမ်း နှင့် ဖန်တီးနိုင်စွမ်းတို့ပါဝင်သော ၂၁ ရာစု စွမ်းဆောင်ရည်များကို ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ပါသည်။ ပါဝင်လုပ်ဆောင်ခြင်း၊ လက်ထပ်သင်ကြားပေးခြင်း၊ စီမံကိန်းအခြေပြု ပတ်ဝန်းကျင် တို့ဖြင့် ကျောင်းသားသည် ကမ္ဘာကြီးအား ဆန်းသစ်တီထွင်မှု နှင့် ပြဿနာဖြေရှင်းမှုတို့ကို အခြေပြုသည့် ဘက်ပေါင်းစုံ နားလည်မှုတို့ကို ရရှိစေပါလိမ့်မည်။ ကွန်ပျူတာသိပ္ပံပါဝင်သော အစီအစဉ်ဖြစ်ပြီး ကုန်များကို ရေးသားခြင်း နှင့် ပြဿနာများကို ဖြေရှင်းနိုင်စွမ်းအားဖြင့် အချက်အလက်များကို ပိုင်နိုင်သူများ ဖြစ်လာနိုင်စေပါသည်။

ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှု

(၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မဲနှိုက်ရွေးချယ်မှု မတိုင်မီ မူကြိုတန်းလျှောက်ထားသူများအတွက်သာ စဉ်းစားမည် ဖြစ်ပါသည်။)

ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှုသည် အလားတူ မက်ဂနက် အစီအစဉ်တွင် တက်နေပြီး မူကြိုကျောင်းလျှောက်ထားသူ လျှောက်ထားသည့် စာသင်နှစ်အတွင်း မက်ဂနက် အစီအစဉ်တွင် ဆက်လက်တက်ရောက်မည့် မောင်နှမများရှိနေသူများအတွက် ဖြစ်ပါသည်။ ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှုကို မဲနှိုက်ရွေးချယ်မှုအစီအစဉ်မတိုင်မီ ပြုလုပ်မည် ဖြစ်ပါသည်။

၂၀၂၀ - ၂၀၂၁ စာသင်နှစ်အတွက် ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှုဖြင့် အကျုံးဝင်ရန်အတွက် တရားဝင်သည့် မူကြိုကျောင်း လျှောက်ထားမှုကို မက်ဂနက် အစီအစဉ်မှထုတ် နောက်ဆုံးရက်ဖြစ်သည့် ၂၀၁၉ ဇူလိုင်လ ၁၅ ရက် မတိုင်မီ တင်ပြရမည်။ လျှောက်လွှာတွင် အစ်ကိုအစ်မများ၏ မည်၊ လက်ရှိအတန်း၊ နှင့် မက်ဂနက် ကျောင်း အစီအစဉ်များ ပါဝင်ရမည်။


ထပ်ဆောင်း အချက်အလက်အတွက် ကျောင်းအုပ်ကြီး၏ စည်းကမ်း ဖြေဖတ် ကိုကြည့်ပါ။



အမျိုးသား မက်ဂနက်ကျောင်း လ - ဖေဖော်ဝါရီ ၂၀၁၉
 တစ်နိုင်ငံလုံးတွင် ဗိုလ်စွဲသူ
 အမေရိက မက်ဂနက် ကျောင်းများ ပိုစတာ ဖြိုင်ပွဲ
 ဗိုင်းအာ၊ ရွာနန်း
 ချက်တို ကျောင်း

**မူလတန်းကျောင်း မက်ဂနက် လျှောက်ထားခြင်းများ
ဘယ်လ်တီမိုးကောင်တီ အစိုးရကျောင်းများအတွက် လက်ခံပါသည်**

မက်ဂနက် အစီအစဉ်များကို လျှောက်ထားချိန်တွင် နေရာ နှင့် ကြိုပို့ဝန်ဆောင်မှုများ ရှိမရှိကို ထည့်သွင်း စဉ်းစားသင့်ပါသည်။



ဘီစီအက်စ် မက်ဂနက် အစီအစဉ်
၁၀၅ ဒဗလ္လူ၊ ချက်စပီတစ် အိမ်ရာဝင်း
တော်ဆန်း၊ မေရီလန်၊ ၂၁၂၀၄

(၄၄၄) ၈၀၉-၄၁၂၇
tinyurl.com/BCPSMagnet

မက်ဂနက် ပြွဲ

မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း ကျောင်း မက်ဂနက် အစီအစဉ်များ

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်၊ စနေနေ့

မနက် ၁၀ နာရီ - ညနေ ၂ နာရီ

လျှောက်ထားခြင်းဆိုင်ရာ အချက်အလက် အစည်းအဝေးကို မနက် ၉ နာရီတွင် ပြုလုပ်ပါမည်

Sollers Point Technical High School

1901 Delvale Ave.

Dundalk, MD 21222

မက်ဂနက်အစီအစဉ်ရှိသော ကျောင်းများတွင် ရရှိသော အထောက်အပံ့ ဝန်ဆောင်ခံယူမှုများအကြောင်း
ဖြေကြားပေးရန် အိမ်အုပ်စုအဖွဲ့ဝင်များနှင့် အထူးပညာရေး ဝန်ထမ်းများလည်း ပြွဲတွင် ရှိနေမည် ဖြစ်ပါသည်။

လျှောက်ထားခြင်းဆိုင်ရာ အချက်အလက် အစည်းအဝေး

မက်ဂနက် လျှောက်ထားခြင်း အကြောင်းကို လေ့လာနိုင်ပါမည်

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ ကြာသပတေးနေ့

ကန်ဂွဒ် အထက်တန်းကျောင်း
၅၅၁ စတန်မာ ရမ်း လမ်း၊ ၂၁၂၂၁

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်၊ အင်္ဂါနေ့

မေးလ်ဗိုဒ် အကယ်ဒမီ
၃၈၀၀ ဝါရှင်တန် အိမ်ရာဝင်း၊ ၂၁၂၄၄

အစီအစဉ်များကို စည်းဝေးခန်းမ တွင် ညနေ ၆:၃၀ တွင် စတင်ပါမည်။

မက်ဂနက်အစီအစဉ်ရှိသော ကျောင်းများတွင် ရရှိသော အထောက်အပံ့ ဝန်ဆောင်ခံယူမှုများအကြောင်း
ဖြေကြားပေးရန် အထူးပညာရေး ဝန်ထမ်းများလည်း ပြွဲတွင် ရှိနေမည် ဖြစ်ပါသည်။

သတိပြုရန်။ ။ ဤလက်ကမ်းစာစောင်ပါ အချက်အလက်များ ပြောင်းလဲနိုင်ပါသည်။ တည်ဆဲ အချက်အလက်များကို သိရှိရန် ဘီစီအက်စ် မက်ဂနက် အစီအစဉ်၏ ဝက်ဘ်ဆိုက် (tinyurl.com/BCPSMagnet) ကို ဝင်ကြည့်ပါ။

၂၀၁၉ မူလတန်းကျောင်း မက်ဂနက် ပြွဲ အခမ်းအနား

ကျောင်း	ပြွဲ ရက်စွဲ	အစီအစဉ် စတင်မည့် အချိန်
ချက်ပေါ့ ကျောင်း	၂၀၁၉၊ အောက်တိုဘာလ ၂၂ ရက်၊ အင်္ဂါနေ့	အချိန် ၁။ ။ မနက် ၁၀ နာရီ
ခရမ်းဂဲလ် ဝီလီ မက်ဂနက် မူလတန်းကျောင်း	၂၀၁၉၊ အောက်တိုဘာလ ၂၄ ရက်၊ ကြာသပတေးနေ့	အချိန် ၁။ ။ မနက် ၁၀ နာရီ အချိန် ၂။ ။ ညနေ ၆ နာရီ
ဂဲလ်ဂွဒ် အပြည်ပြည်ဆိုင်ရာ ကျောင်း	၂၀၁၉၊ အောက်တိုဘာလ ၁၅ ရက်၊ အင်္ဂါနေ့	အချိန် ၁။ ။ မနက် ၁၀ နာရီ အချိန် ၂။ ။ ညနေ ၆ နာရီ
ဂွဒ်မော မူလတန်းကျောင်း	၂၀၁၉၊ အောက်တိုဘာလ ၂၉ ရက်၊ အင်္ဂါနေ့	အချိန် ၁။ ။ မနက် ၁၀ နာရီ အချိန် ၂။ ။ ညနေ ၆ နာရီ

မက်ဂနက် လျှောက်ထားမှုအကြောင်း ဖြေဆိုပေးရန်အတွက် မက်ဂနက် ရုံးဝန်ထမ်းများ မက်ဂနက် ပြွဲအခမ်းအနားတွင် ရှိနေပါမည်။
မက်ဂနက်ပြွဲအခမ်းအနားကို မတက်ရောက်နိုင်ပါက မက်ဂနက်အစီအစဉ်များအကြောင်း သိရှိရန် ကျောင်းသို့ ဆက်သွယ်ပါ။

အချက်အလက်များကို မက်ဂနက် အစီအစဉ်၏ ဝက်ဘ်ဆိုက် (tinyurl.com/BCPSMagnet) တွင်လည်း ရယူနိုင်သလို ဘီစီအက်စ် မက်ဂနက် အစီအစဉ်များ ထံ (၄၄၄) ၈၀၉-၄၁၂၇ သို့လည်း
စုန်းဆက်စုံစမ်းနိုင်ပါသည်။

မရွဲခြားဆက်ဆံရေးဆိုင်ရာ ဖော်ပြချက် ။ ။ ဘယ်လ်တီမိုးကောင်တီ ပညာရေးဘုတ်အဖွဲ့သည် ပညာရေးအစီအစဉ်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အလုပ်အကိုင်ခန့်အပ်ရေးများတွင် ပြည်ထောင်စု နှင့် ပြည်နယ်
ဥပဒေများအရ အသက်၊ အသားအရောင်၊ ကိုယ်အင်္ဂါချို့ယွင်းမှု၊ ကျား/မ(ထုတ်ဖော်ပြောဆိုမှုအပါအဝင်) အိမ်ထောင်ရေး၊ နိုင်ငံသား သို့မဟုတ် လူမျိုး၊ ဘာသာ၊ လိင်စိတ်၊ စစ်မှုထမ်းမှု နှင့်
အခြားအကြောင်းအရာများအပေါ် ရွဲခြားဆက်ဆံမှု မရှိပါ။

မက်ဂနက် ကြို့ပို့ အချက်အလက်

မက်ဂနက်အစီအစဉ်သို့ တက်ရောက်ခွင့်ရခြင်းကြောင့် ဘယ်လ်တီမိုးကောင်တီ အစိုးရကျောင်းများက ကြို့ပို့ဝန်ဆောင်မှုကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း အာမမခံပါ။



မက်ဂနက် အစီအစဉ် တစ်ခုချင်းစီအတွက် ကြို့ပို့အား သင့်ကလေးအကျိုး ဝင်မဝင်သိရှိရန် အောက်ပါအချက်အလက်များကို ဖတ်ပါ

ချက်ဝှန် ကျောင်း

၂၂၂ နယူး အိမ်ရာဝင်း

ရက်စစ်စတာတောင်း ၂၁၁၃၆ • (၄၁၀) ၈၈၇-၁၁၀၃

ဆီဒါမိရီ၊ ဖရန့်လင်း၊ ဂလိုင်ဒွန်၊ အိုဝင်မေးလ်၊ ရက်စစ်စတာတောင်း သို့မဟုတ် တင်းဘားဂရူ မူလတန်းကျောင်း တွင်တက်ရမည့် ကျောင်းသားများအတွက် ကြို့ပို့အား စီစဉ်ပေးထားပါသည်။

ခရမ်းဝဲလ် ဝီလီ မူလတန်းကျောင်း

၈၂၅ ပရိုဗီဒင့် လမ်း

တော်ဆန် ၂၁၂၈၆ • (၄၁၀) ၈၈၇-၄၈၈၈

ဟက်စတက် အကယ်ဒမီ၊ ဟမ်တန်၊ အုတ်လိုက်၊ ပရိုဆင့်ပလိန်း၊ ရော့ဂျာဖွိုင်း၊ စတုန်းလိုက်၊ ဝီလာ ခရက်စတာ သို့မဟုတ် ဝက်စ်တော်ဆန် မူလတန်းကျောင်း တွင်တက်ရမည့် ကျောင်းသားများအတွက် ကြို့ပို့အား စီစဉ်ထားပါသည်။

ဝဲလ်ဝုဒ် အပြည်ပြည်ဆိုင်ရာကျောင်း

၂၉၀၁ စမစ် အိမ်ရာဝင်း

ပိုက်ဝီလီ ၂၁၂၀၈ • (၄၁၀) ၈၈၇-၁၂၁၂

ဘက်ဖွိုင်း၊ ဖော့ ဂယ်ရီဆန်၊ မီဘာရူ၊ ဆန်းမစ်ပတ်စ်၊ ဝဲလ်ဝုဒ် သို့မဟုတ် ဝင်းအန်း မူလတန်းကျောင်း တွင်တက်ရမည့် ကျောင်းသားများအတွက် ကြို့ပို့အား စီစဉ်ထားပါသည်။


ဝုဒ်မော မူလတန်းကျောင်း

၃၂၀၀ အယ်လ်ဘာ ဒရိုက်

ဂေါင် အုတ်စ်၊ ၂၁၂၀၇ • (၄၁၀) ၈၈၇-၁၃၂၀

အာဘတ်တက်စ်၊ ဘယ်လ်တီမိုး ဟိုင်းလန်း၊ ဘက်ဖွိုင်း၊ ကော့တန်ပီလီ၊ ချက်ဝဲစ်၊ ချာလီန်း၊ ဒီရားပတ်စ်၊ ဒေ့ဒုင်း၊ အက်မွန်ဆန်ဟိုက်စ်၊ ဖဲသားဘကတ် လိန်း၊ ဟီလီထရိုပီ၊ ဟတ်ဘ်ပီလီ၊ ဟာဂုင်း၊ ဟေးလ်ခရပ်၊ ဂျော်နီဟိုက်တ်၊ လိန်းဒေါင်းနီ၊ လိုင်ယွန်မေးလ်၊ မေးဘရူ၊ နယူးတောင်း၊ ပိုဟာတန်၊ ရမ်းဒေါတောင်း၊ ရီလေး၊ ရီးဟေးဗျူး၊ စကော့ဘရန်ချို၊ ဝက်ချက်စတာ၊ ဝက်စ်တောင်နီ၊ ဝင်းဖီးလ်၊ ဝုဒ်ဘရပ်စ်၊ ဝုဒ်မိုး သို့မဟုတ် ဝုဒ်ဟိုးစ် မူလတန်းကျောင်း တွင်တက်ရမည့် ကျောင်းသားများအတွက် ကြို့ပို့အား စီစဉ်ထားပါသည်။

ဘယ်လ်တီမိုးကောင်တီ အစိုးရကျောင်းများသည် မူလတန်းကျောင်း မက်ဂနက်အစီအစဉ်များကို လက်ခံ လုပ်ဆောင်ပေးနေပါသည်။ မက်ဂနက် အစီအစဉ်များကို လျှောက်ထားချိန်တွင် နေရာ နှင့် ကြို့ပို့ဝန်ဆောင်မှုများ ရှိမရှိကို ထည့်သွင်း စဉ်းစားသင့်ပါသည်။



သတိပြုပေးရန် ။ မက်ဂနက်အစီအစဉ်တွင် ကျောင်းသားများသည် ပုံမှန် အချိန်မှန်မှန် တက်ရောက်ပေးစေလိုပါသည်။



ဘယ်လ်တီမိုးကောင်တီ အစိုးရကျောင်းများသည် မက်ဂနက်အစီအစဉ်မှ သတ်မှတ်ထားသည့် ကြို့ပို့နေရာများတွင် နေထိုင်သော ကျောင်းသားများအတွက် မူလတန်းကျောင်းအသွားအပြန်ကို ကြို့ပို့စဉ်ပေးထားပါသည်။ အချို့သော ကြို့ပို့များကို အိမ်ကျောင်းကြား လွန်းပျံ့အနေဖြင့် စီစဉ်ထားပါသည်။ ယင်းကြောင့် မက်ဂနက်အစီအစဉ်သို့ ကြို့ပို့မည့် အနီးဆုံးနေရာသို့ ကျောင်းသားက လမ်းလျှောက် သို့မဟုတ် ဘတ်စ်ကားစီး လာရနိုင်ပါသည်။

ကျောင်းမဖွင့်မီ မိဘများအား ကြို့ပို့နှင့်ပတ်သက်ပြီး ကျောင်းမှ အကြောင်းကြားပါလိမ့်မည်။

မက်ဂနက် အစီအစဉ် မှ သတ်မှတ်ထားသော ကြို့ပို့နေရာပြင်ပများအတွက် ကြို့ပို့ကို ဘယ်လ်တီမိုးကောင်တီ အစိုးရကျောင်းများမှ စီစဉ်ပေးမည် မဟုတ်ပါ။

မူကြို အချက်အလက်

မူကြိုကျောင်းသို့ စောစော ဝင်ခွင့်အတွက် စစ်ဆေးခြင်း

မူကြိုလျှောက်ထားချိန်တွင် လျှောက်ထားသူများသည် ၂၀၂၀-၂၀၂၁ စာသင်နှစ် (၂၀၂၀၊ စက်တင်ဘာလ ၁ တွင် ၅ နှစ်ပြည့်ပြီး) အတွက် မေရီလန်ပြည်နယ် ဝင်ခွင့်အသက်ကို ပြည့်ပြီး ဖြစ်ရပါမည် သို့မဟုတ် နီးစပ်ရာ မူလတန်းကျောင်းတွင် မူကြိုကျောင်းသို့ စောစော ဝင်ခွင့်အတွက် စစ်ဆေးခြင်းကို လျှောက်ထားပြီး ဖြစ်ရပါမည်။

ကလေးသည် ၂၀၂၀ စက်တင်ဘာလ ၁ ရက်နေ့ကပိုင်း၊ ၂၀၂၀ အောက်တိုဘာလ ၁၄ မတိုင်မီတွင် ၅ နှစ်ပြည့်မီဆိုမှသာ ယင်းကလေးအား ၂၀၂၀-၂၀၂၁ စာသင်နှစ် မူကြိုကျောင်းသို့ စောစော ဝင်ခွင့်အတွက် စစ်ဆေးခြင်းကို စဉ်းစားပေးမည် ဖြစ်ပါသည်။

မူကြိုကျောင်းသို့ စောစော ဝင်ခွင့်အတွက် စစ်ဆေးခြင်းကို စီစဉ်ရန်အတွက် မိဘများသည် နီးစပ်ရာ မူလတန်းကျောင်းအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ မတိုင်မီ ကျောင်းအုပ်ကြီးထံ စာဖြင့် တင်ပြရပါမည်။ စာတွင် ကလေး၏ အမည် နှင့် မွေးသက္ကရာဇ်၊ ၂၀၂၀ ဇန်နဝါရီလ တွင် စစ်ဆေးမှုပြုလုပ်ပေးရန် တောင်းဆိုခြင်း နှင့် မူလတန်းကျောင်း မက်ဂနက်အစီအစဉ်တွင်လည်း လျှောက်ထားကြောင်းတို့ကိုလည်း ဖော်ပြရပါမည်။ (ညာဘက်ရှိ နမူနာကို ကြည့်ပါ)

မိဘများသည် မူကြိုကျောင်းသို့ စောစောဝင်ခွင့်အတွက် စစ်ဆေးမှု ပြုလုပ်ပေးရန် တောင်းဆိုသော စာ၏ မိတ္တူ ကို မက်ဂနက် လျှောက်လွှာ နှင့်အတူ ပါရှိရမည်။

မူကြိုကျောင်းသို့ စောစောဝင်ခွင့်လျှောက်ထားခြင်းအတွက် အစောပိုင်း ကလေး၏ မိဘများအတွက် လမ်းညွှန် ကို ကြည့်ပါ။

https://dci.bcps.org/department/academics/english_language_arts_pre_k-12/early_childhood/kindergarten

စာ နမူနာ

မိဘ လိပ်စာ

ရက်စွဲ: ___/___/၂၀၁၉

ကျောင်းအုပ်ကြီးအမည်

နီးစပ်ရာ မူလတန်းကျောင်း

ကျောင်းလိပ်စာ

ချစ်ခင်လေးစားရပါသော (ကျောင်းအုပ်ကြီးအမည်):

ကျွန်ုပ်၏ကလေး (အမည်)၊ (မွေးသက္ကရာဇ်) အား မူလတန်း စောစော ဝင်ခွင့် အတွက် စစ်ဆေးမှုပြုလုပ်ပေးရန် အတွက် ရက်ချိန်းကို ဤစာဖြင့် တောင်းခံအပ်ပါသည်။ စစ်ဆေးမှုကို ၂၀၂၀ ဇန်နဝါရီလတွင် ပြုလုပ်ပေးပါရန် တောင်းဆိုအပ်ပြီး ကျွန်ုပ်၏ ကလေးကို ၂၀၂၀-၂၀၂၁ စာသင်နှစ်တွင် မူလတန်းကျောင်း မက်ဂနက် အစီအစဉ်တွင်လည်း တက်ရောက်ခွင့်ပြုရန် လျှောက်ထားအပ်ပါသည်။

ကျွန်ုပ်ကလေးအား မူကြိုကျောင်း စောစောဝင်ခွင့်အတွက် စစ်ဆေးခြင်း ပြုလုပ်ပေးရန်နှင့်ပက်သက်ပြီး အကြောင်းပြန်စာကို စောင့်မျှော်လျှက်ရှိနေပါသည်။ ကျွန်ုပ်ထံသို့ (ဖုန်းနံပါတ်) သို့မဟုတ် (အီးမေးလ်လိပ်စာ) ထံ ဆက်သွယ်နိုင်ပါသည်။

ရိုးသားစွာဖြင့်၊

မိဘ ၏ လက်မှတ်

ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှု

(၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဖဲနိုက်ရွေးချယ်မှု မတိုင်မီ မူကြိုတန်းလျှောက်ထားသူများအတွက်သာ စဉ်းစားမည် ဖြစ်ပါသည်။)

ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှုသည် အလားတူ မက်ဂနက် အစီအစဉ်တွင် တက်နေပြီး မူကြိုကျောင်းလျှောက်ထားသူ လျှောက်ထားသည့် စာသင်နှစ်အတွင်း မက်ဂနက် အစီအစဉ်တွင် ဆက်လက်တက်ရောက်မည့် မောင်နှမများရှိနေသူများအတွက် ဖြစ်ပါသည်။ ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှုကို ဖဲနိုက်ရွေးချယ်မှုအစီအစဉ်မတိုင်မီ ပြုလုပ်မည် ဖြစ်ပါသည်။

၂၀၂၀ - ၂၀၂၁ စာသင်နှစ်အတွက် ညီအစ်ကိုမောင်နှမများ ဦးစားပေး ရွေးချယ်မှုဖြင့် အကျုံးဝင်ရန်အတွက် တရားဝင်သည့် မူကြိုကျောင်း လျှောက်ထားမှုကို မက်ဂနက် အစီအစဉ်များထံ နောက်ဆုံးရက်ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် မတိုင်မီ တင်ပြရပါမည်။ လျှောက်လွှာတွင် အစ်ကိုအစ်မများ၏ မည်၊ လက်ရှိအတန်း၊ နှင့် မက်ဂနက် ကျောင်း အစီအစဉ်များ ပါဝင်ရပါမည်။

ပိုမိုသိရှိလိုပါက ကျောင်းအုပ်ကြီး၏ စည်းမျဉ်းစည်းကမ်း ၆၄၀၀ ကို ဘီစီအက်စ် မက်ဂနက် အစီအစဉ် ဝက်ဘ်ဆိုက်ရှိ tinyurl.com/BCPSMagnet တွင် ကြည့်ပါ။

မက်ဂနက်အစီအစဉ်တွင် ကျောင်းသားများသည် ပုံမှန် အချိန်မှန်မှန် တက်ရောက်ပေးစေလိုပါသည်။

အထူးပညာရေး နှင့် အပိုင်း ၅၀၄ အသုံးပြုသော ကျောင်းသားများအတွက် မက်ဂနက်အစီအစဉ်ရှိသော ကျောင်းတိုင်းတွင် အထောက်အပံ့ ဝန်ဆောင်မှုများ ရှိပါသည်။

အစီအစဉ် (များ) ပြောင်းလဲမှု များကို အွန်လိုင်းတွင် ပိတ်ရက် ၏ ညနေ ၁ နာရီ သို့မဟုတ် ပြင်ဆင်လျှောက်လွှာ ကို လျှောက်လွှာပိတ်ရက်ဖြစ်သော ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် မတိုင်မီ ရက်စွဲထုတ်ထားသော စာ တင်ပြခြင်း ဖြင့် ပြုလုပ်နိုင်ပါသည်။

အချက်အလက်များကို မက်ဂနက် အစီအစဉ်၏ ဝက်ဘ်ဆိုက် (tinyurl.com/BCPSMagnet) တွင် လေ့လာပါ သို့မဟုတ် (၄၄၃) ၈၀၉-၄၁၂၇ သို့လည်း ဖုန်းဆက်စုံစမ်းနိုင်ပါသည်။ 5